

Terms & Conditions

ကံစမ်းမဲအစီအစဉ်ကာလ

- MPT GSM/WCDMA prepaid စနစ် (လက်ရှိ) ဖုန်းအသုံးပြုသူများသည် ကံစမ်းမဲအစီအစဉ်ကာလအတွင်း မည်သည့်နည်းလမ်းဖြင့်မဆို အနည်းဆုံး၁၀၀၀ကျပ်မှစ၍ ဖုန်းငွေဖြည့်တိုင်း ပါဝင်ကံစမ်းခွင့်ရှိပါသည်။
- အစီအစဉ်ကာလ - ၂၀၂၀ခုနှစ်၊ မတ်လ(၁)ရက်မှ ၂၀၂၀ခုနှစ်၊ ဧပြီလ(၂၅)ရက်အထိ

အသေးစိတ်အချက်အလက်များ

- ငွေလွှဲပြောင်း၍ ဖြည့်သွင်းခြင်း (Balance Transfer) သည် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းရန် အကျိုးမဝင်ပါ။
- အခြားဖုန်းနံပါတ်သို့ ဖုန်းဘေလ်ဖြည့်သွင်းပေးရာတွင် ဖုန်းဘေလ်လက်ခံရရှိသည့် ဖုန်းနံပါတ်သာ ကံစမ်းခွင့်များရရှိမည်ဖြစ်သည်။
- မတူညီသော နည်းလမ်းများမှ ငွေဖြည့်သွင်းထားသော ကံစမ်းခွင့်များသည်ပေါင်းစည်းသွားမည်ဖြစ်သည်။ (MPT4U တွင် ငွေဖြည့်သွင်းခြင်းဖြင့် ရရှိသော ထိပေါက်ကံစမ်းခွင့်နှင့် ပက်ကော့ချ်ဝယ်ယူခြင်းဖြင့် ရရှိသော ထိပေါက်ကံစမ်းခွင့်များ ပေါင်းစည်းသွားမည်မဟုတ်ပါ။)

(ဥပမာ- USSD Channel မှတစ်ဆင့် ငွေဖြည့်သွင်းပြီး ရရှိလာသော ကံစမ်းခွင့် (၅)ခု၊ USSD Channel မှလွဲ၍ (တခြားနည်းလမ်းများမှတစ်ဆင့်) ငွေဖြည့်သွင်းပြီး ရရှိသော ကံစမ်းခွင့်အခု(၁၀)ခုနှင့် MPT4U မှအလျဉ်းသင့်သလိုရရှိထားသော ကံစမ်းခွင့် (၄)ခုတို့အားပေါင်းစည်းကာ စုစုပေါင်းကံစမ်းခွင့်(၁၉)ခု ရရှိမည်ဖြစ်သည်။

- ကံစမ်းခွင့် (Chance)များကို *224#အား ခေါ်ဆိုပြီးစစ်ဆေးနိုင်ပါသည်။

ဆုများ

MPT Money ကျပ် (၁၀) သိန်း ငွေသားဆုများ - အပတ်စဉ် ကံထူးရှင် (၁၀) ဦး

MPT Money ကျပ် (၁) သိန်း ငွေသားဆုများ - အပတ်စဉ် ကံထူးရှင် (၅၀) ဦး

စည်းမျဉ်းစည်းကမ်းများ

- ကံထူးရှင်များအားလုံးသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။ (မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူဖြစ်ရမည်။)
- Postpaid၊ CDMA၊ B2B သုံးစွဲသူများ၊ MPT ဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုဝင်များ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
- မည်သည့်အကြောင်းရင်းကြောင့်မဆို အပတ်စဉ်ကံထူးရှင်အား ဖုန်းခေါ်ဆိုမှု (၃) ကြိမ်ဆက်တိုက် ဆက်သွယ်၍မရပါက MPT အနေဖြင့် ကံထူးရှင်နောက်တစ်ဦး ရွေးချယ်နိုင်ခွင့် (သို့) ငြင်းပယ်သော/ ပျက်ပြယ်သော ဆုမဲကို ထိန်းသိမ်းနိုင်ခွင့် (သို့) ၎င်းကိုအခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ခွင့်ကို ထိန်းသိမ်းထားရှိပါသည်။
- ကံထူးရှင်ဖြစ်ကြောင်း MPT မှ ဆက်သွယ်အကြောင်းကြားသည့်နေ့မှစ၍ ၁၀ ရက်အတွင်း ကံထူးရှင်သည် MPT Money အကောင့်ဖွင့်ရန်ပျက်ကွက်ပါက MPT မှ ဆုလက်ဆောင်ကိုပေးအပ်ရန် ငြင်းပယ်ခွင့်ရှိပါသည်။

- ကံထူးရှင်သည် MPT Money နှင့်ပတ်သက်သည့် မည်သည့်ကိစ္စတွင်ဆို ဆောင်ရွက်ရာ၌ MPT Money ၏ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု သဘောတူခွင့်ပြုပြီးဖြစ်သည်။ အသေးစိတ်ကို ဤတွင်ကြည့်ရှုရန် <https://www.mptmoney.com.mm/>
- MPT ၏ကံစမ်းမဲအစီအစဉ်မှ ခံစားခွင့်မပြုထားသော မည်သည့်ကုန်ကျစားရိတ်ကိုမဆို MPT မှကျခံပေးသွားမည်မဟုတ်ပါ။
- ကံစမ်းမဲအစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများအရ မည်ကဲ့သို့ပင် ဖော်ပြထားစေကာမူ MPTသည် ယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ ကံစမ်းမဲအစီအစဉ်ကို ရပ်ဆိုင်းခြင်း (သို့) စည်းမျဉ်းစည်းကမ်းများအား ကြိုတင်အသိပေးခြင်း (သို့) တာဝန်ခံခြင်းမရှိဘဲ ပြင်ဆင်ခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်ခွင့်ရှိသည်။
- ဆုပစ္စည်းတစ်ခုခုကို လက်ခံရာတွင် ကံထူးရှင်၏ အမည်၊ ဓာတ်ပုံ၊ အသံနှင့် (သို့) အလားတူအခြားဖြစ်ရပ်တို့ကို ဥပဒေအရ တားမြစ်ထားသည့် ဖြစ်ရပ်များမှအပ MPTက ပြုလုပ်သည့် သတင်း၊ ကြော်ငြာ၊ အရောင်းမြှင့်တင်ရေး၊ ဈေးကွက်ရှာဖွေရေးနှင့် (သို့) အခြားရည်ရွယ်ချက်များအတွက် အကြောင်းငွေမပေးဘဲ အသုံးပြုရန် သဘောတူကြောင်းလည်း ပါဝင်သည်။
- ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခြင်းနှင့် ဆုပစ္စည်းလက်ခံယူရာတွင် သုံးစွဲသူများသည် ယင်းနှင့်စပ်ဆက်ပြီးဖြစ်ပေါ်သည့် ဆုံးရှုံးမှု (သို့) ထိခိုက်မှု (ထူးခြားသော၊ သွယ်ဝိုက်သော ဆုံးရှုံးမှု နှင့် နောက်ဆက်တွဲ ဆုံးရှုံးမှုများအပါအဝင်)များနှင့် ပတ်သက်ပြီး တောင်းဆိုမည်မဟုတ်ကြောင်း သဘောတူရမည်။
- အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက MPT ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။